



Internal Revenue Department

ပြည် တွင်း အ ခွန် များ ဦး စီး ဌာ န
-----ရုံး
-----တိုင်းဒေသကြီး/ ပြည်နယ်

----- Office ----- Office ----- Office ----- Office ----- Office ----- Office ----- Office ----- Office ----- Office -----

စာအမှတ်၊ -----

ရက် စွဲ၊ -----

သို့

အခွန်ထမ်းအမည် -----

အခွန်ထမ်းမှတ်ပုံတင်အမှတ် -----

လိပ်စာ-----

အကြောင်းအရာ။ စာရင်းစစ်ဆေးတွေ့ရှိချက်အရ ပြင်ဆင်ချက်အစီရင်ခံစာ ပေးပို့ခြင်း

၁။ အကြောင်းအရာပါကိစ္စနှင့် စပ်လျဉ်း၍ လူကြီးမင်းတင်သွင်းထားခဲ့သော ၂၀ - ၂၀ ဘဏ္ဍာရေးနှစ်အတွက် အခွန်ကြေညာလွှာများသည် တည်ဆဲအခွန်ဥပဒေများနှင့် ကိုက်ညီမှု ရှိ/ မရှိ ကို လူကြီးမင်း၏စာရင်းများ၊ စာတမ်းအမှတ်အသားများနှင့် ဘဏ္ဍာရေးဆိုင်ရာ အချက်အလက်များကို ----- ရုံး မှ စစ်ဆေးခဲ့ပါသည်။ ----- ရက်နေ့က ပေးပို့ခဲ့သည့် စာရင်းစစ်ဆေးတွေ့ရှိချက် အစီရင်ခံစာအပေါ် လူကြီးမင်းတို့၏ သဘောထားကို သိရှိပြီးဖြစ်ပါသည်။

၂။ (----- အခွန်ထမ်း၏ တင်ပြချက်အပေါ်မူတည်၍ စာကိုရေးသားပါမည်။)

၃။ ယခုပေးပို့သောစာသည် ----- အစီရင်ခံစာဖြစ်ပြီး ပေးသွင်းရမည့် အခွန်ပမာဏများနှင့်စပ်လျဉ်း၍ ပေးပို့ထားပြီးဖြစ်သော အခွန်စည်းကြပ်မှုအကြောင်းကြားစာ ပေးသွင်းရန်ဖြစ်ပါသည်။ လူကြီးမင်းတို့ထံ တောင်းခံထားသော အခွန်နှင့်စပ်လျဉ်း၍ ကျေနပ်မှုမရှိပါက အခွန်စည်းကြပ်မှုအကြောင်းကြားစာလက်ခံရရှိသည့်နေ့မှ ရက်ပေါင်း (၃၀) အတွင်း အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၃၄ (ခ) အရ ပြန်လည်သုံးသပ်ပေးပါရန် အသေးစိတ်အကြောင်းပြချက်များကို ဖော်ပြလျက် ညွှန်ကြားရေးမှူးချုပ်ထံ လျှောက်ထားနိုင်ပါသည်။

၄။ ဤအကြောင်းကြားစာ လက်ခံရရှိသည့်နေ့ရက်မှ (၇) ရက်အတွင်း ပူးတွဲပါ စာရင်းစစ်ဆေးတွေ့ရှိချက် အစီရင်ခံစာအား လက်မှတ်ရေးထိုးပြီး ----- ရုံး သို့ ပြန်လည်ပေးပို့ရန်ဖြစ်ပါသည်။ လူကြီးမင်း၏ ပူးပေါင်းဆောင်ရွက်မှုအတွက် ကျေးဇူးတင်ပါသည်။



မိတ္တူကို

ရုံးလက်ခံ

တာဝန်ခံအရာရှိ

ပြည်တွင်းအခွန်များဦးစီးဌာန

-----ရုံး